



အထူးကုန်စည်ခွန်နှင့်ပတ်သက်သည့် သိကောင်းစရာများ

စာစောင်၏ ရည်ရွယ်ချက်

၁။ စာစောင်၏ရည်ရွယ်ချက်မှာ အထူးကုန်စည်ခွန်ပေးဆောင်ရမည့် အခွန်ထမ်းများ၊ အထူးကုန်စည်များကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းများ ဆောင်ရွက်မည့် လုပ်ငန်းရှင်များအနေဖြင့် အထူးကုန်စည်ခွန်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရှင်းလင်းစွာ သိရှိနားလည်ပြီး အလွယ်တကူ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

အထူးကုန်စည်ခွန်

၂။ အထူးကုန်စည်ခွန်ဆိုသည်မှာ ဥပဒေဖြင့် သတ်မှတ်ထားသော ကုန်စည်အမျိုးအစားများကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း အပေါ်ပေးဆောင်ရသည့် အခွန်အမျိုးအစားဖြစ်ပါသည်။ သို့သော် ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများတွင် နှစ်စဉ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်မှတစ်ပါး ကျန် အထူးကုန်စည်များကို ပြည်ပသို့တင်ပို့ခြင်းအတွက် ရောင်းရငွေအပေါ် အထူးကုန်စည်ခွန် ကျသင့်မည် မဟုတ်ပါ။ (အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည်အမျိုးအစားများနှင့် ပြည်ပသို့တင်ပို့ရာတွင် အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည်အမျိုးအစားများကို နှစ်စဉ်ပြဋ္ဌာန်းသတ်မှတ်သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် လေ့လာနိုင်ပါသည်။)

၃။ အထူးကုန်စည်ခွန်ဥပဒေအရ အခွန်ကျသင့်သည့် အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း (၂၀၀) တိတိထက် မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်းမပြုပါ။

အထူးကုန်စည်ခွန်ပေးဆောင်ရမည့် လုပ်ငန်းအမျိုးအစားများ

- ၄။ (က) ပြည်တွင်းသို့ တင်သွင်းခြင်း၊
 (ခ) ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊
 (ဂ) ပြည်ပသို့တင်ပို့ခြင်း၊

အထူးကုန်စည်ခွန်ပေးဆောင်ရန် တာဝန်ရှိသူများ

- ၅။ (က) အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက တင်သွင်းသူ၊
 (ခ) အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူ၊
 (ဂ) အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက တင်ပို့သူ၊
 (ဃ) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူ
 တို့က ပေးဆောင်ရမည် ဖြစ်ပါသည်။

အထူးကုန်စည်ခွန်ထမ်းဆောင်ရန် မှတ်ပုံတင်ခြင်း

၆။ (က) **အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းသူများ** အနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း အစောဆုံးတင်သွင်းသည့် အထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်းထုတ်ယူခြင်းမပြုမီ အထူးကုန်စည်ခွန်စည်းကြပ်ခြင်းကို ခံယူရမည့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးတွင် လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုပါရန် **ပတာခ(အထခ)-၁** ပုံစံဖြင့် လျှောက်ထားရမည်။ ထိုသို့ လျှောက်ထားရာတွင်-

- (၁) နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် ပတ်စပို့မိတ္တူ၊
- (၂) လိုင်စင်ခါတ်ပုံ (၂) ပုံ၊
- (၃) သွင်းကုန်လိုင်စင်၊
- (၄) အိမ်ထောင်စုဇယားမိတ္တူ

စသည့်အထောက်အထားများဖြင့် ပူးတွဲလျှောက်ထားရမည်။

(ခ) **အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်သူများ** အနေဖြင့် စတင်ထုတ်လုပ်ခြင်းမပြုမီ သုံးလ ကြိုတင်၍ အထူးကုန်စည်ခွန်စည်းကြပ်မှုခံယူမည့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးတွင် လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုပါရန် **ပတာခ(အထခ)-၁** ပုံစံဖြင့် လျှောက်ထားရမည်။ ထိုသို့ လျှောက်ထားရာတွင်-

- (၁) နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် ပတ်စပို့မိတ္တူ၊
- (၂) လိုင်စင်ခါတ်ပုံ (၂) ပုံ၊
- (၃) ယစ်ချိုးလိုင်စင်မိတ္တူ၊
- (၄) စက်မှုကြီးကြပ်လိုင်စင်မိတ္တူ၊
- (၅) ခွင့်ပြုချက်လျှောက်ထားသည့် အထူးကုန်စည်ထုတ်လုပ်မည့် လုပ်ငန်းဥပစာနေရာ သို့မဟုတ် လိပ်စာအပြည့်အစုံ၊
- (၆) စက်စွမ်းအား၊
- (၇) ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ကြမ်းနှင့် ကုန်ချောထွက်ရှိမှု အချိုး၊
- (၈) အထူးကုန်စည်များကို ထုတ်လုပ်သူ သို့မဟုတ် အထူးကုန်စည်များကို ထုတ်လုပ်သည့်နေရာရှိ တာဝန်ရှိပုဂ္ဂိုလ်၊
- (၉) ထုတ်လုပ်မည့် အထူးကုန်စည်အမျိုးအစား၊
- (၁၀) အထူးကုန်စည်များကို ထုတ်လုပ်သည့်နေရာရှိ ဝန်ထမ်းအရေအတွက်၊
- (၁၁) မှတ်ပုံတင်ထားသော ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ခွင့်ပြုချက်လျှောက်ထားသော လုပ်ငန်းဥပစာတစ်ခုစီ၌ ထုတ်လုပ်မည့် အထူးကုန်စည် အမျိုးအစားတစ်ခုချင်းစီ၏ ပမာဏနှင့်တန်ဖိုး၊
- (၁၂) ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုလျှောက်ထားသည့် အဆောက်အအုံ၊ မြေအကျယ် အဝန်းနှင့်နယ်နိမိတ်၊အဆောက်အအုံအတွင်းပိုင်းပုံစံ၊ ခြံစည်းရိုးနှင့် အကာအရံအမျိုးအစား၊

စသည့် အထောက်အထားများဖြင့် ပူးတွဲလျှောက်ထားရမည်။

(ဂ) အထူးကုန်စည်ခွန်ကျသင့်သော ကုန်စည်များကို ပြည်ပသို့တင်ပို့သူများ အနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း အစောဆုံးတင်ပို့သည့် အထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်းတင်ပို့ခြင်းမပြုမီ အထူးကုန်စည်ခွန်စည်းကြပ်ခြင်းကို ခံယူမည့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးတွင် လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုပါရန် ပတာခ(အထခ)-၁ ပုံစံဖြင့် လျှောက်ထားရမည်။ ထိုသို့ လျှောက်ထားရာတွင်-

- (၁) နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် ပတ်စပို့မိတ္တူ
- (၂) လိုင်စင်ခါတ်ပုံ (၂) ပုံ
- (၃) ပြည်ပတင်ပို့လိုစင်
- (၄) ပြည်ပမှ ကုန်ဝယ်အမှာစာ

စသည့် အထောက်အထားများဖြင့် ပူးတွဲလျှောက်ထားရမည်။

၇။ လုပ်ငန်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်း။ အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းသူ၊ ပြည်တွင်း၌ ထုတ်လုပ်သူ၊ ပြည်ပသို့ တင်ပို့သူများအတွက် ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်သည် ဘဏ္ဍာရေးနှစ် (၁) နှစ်တာ ကာလ အတွက်သာ ဖြစ်သဖြင့် ဘဏ္ဍာနှစ် ကူးပြောင်းသည့် အခါ လုပ်ငန်းဆက်လက်ဆောင်ရွက်လိုပါက လုပ်ငန်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်းကို ဘဏ္ဍာရေးနှစ် မစတင်မီနှစ်၏ ဒီဇင်ဘာ ၃၁ မတိုင်မီ လျှောက်လွှာတင်သွင်းရမည်။

အထူးကုန်စည်ခွန် ပေးဆောင်ခြင်း

၈။ ကျသင့်အထူးကုန်စည်ခွန်ကို သတ်မှတ်ချိန်များအတွင်း ပေးဆောင်ရပါမည်-

- (က) ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်းမပြုမီ၊
- (ခ) ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက
 - (၁) ရောင်းချသည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
 - (၂) ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
- (ဃ) ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက အထူးကုန်စည်ကို တင်ပို့သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက် အတွင်း၊
- (င) ဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ကုန်စည်ပိုင်ရှင် သို့မဟုတ် လက်ဝယ်ထားရှိသူထံတွင် စိစစ်တွေ့ရခြင်းဖြစ်ပါက ကုန်စည်ပိုင်ရှင် သို့မဟုတ် လက်ဝယ် ထားရှိသူက စိစစ်တွေ့ရှိသည့်နေ့မှ ၇ ရက်အတွင်း။

ကြေညာလွှာတင်သွင်းခြင်း

၉။ (က) အခွန်ကျသင့်သောအထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းသူသည် ပြည်တွင်းသို့ တင်သွင်းသည့် အထူးကုန်စည်များကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်းထုတ်ယူခြင်း မပြုမီ ပတာခ(အထခ)-၆ ပုံစံကိုအသုံးပြု၍ အထူးကုန်စည်စာရင်းကို အကောက်ခွန်ဦးစီး ဌာနသို့ တင်သွင်းရမည်။

- (ခ) အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်သူသည် ပတခ (အထခ)-စ ပုံစံကို အသုံးပြုလျက် သုံးလပတ်ကြေညာလွှာကို သက်ဆိုင်ရာသုံးလပတ်ကုန်ဆုံးပြီး (၁၀)ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရမည်။
- (ဂ) အထူးကုန်စည်ခွန်ကျသင့်သော ကုန်စည်များကို ပြည်ပသို့ တင်ပို့သူသည် တင်ပို့မည့် အထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်းတင်ပို့ခြင်းမပြုမီ ပတခ(အထခ)-စ ပုံစံဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရမည်။

ထားရှိရမည့် စာရင်းများ

၁၀။ စာရင်းများကို ပြုစုထားရှိရာတွင် ကုန်သွယ်မှုစနစ်(Mercantile System)ဖြင့် ထားရှိရမည်။ အထူးကုန်စည်ခွန်အတွက် စာရင်းကာလသည် ပြက္ခဒိန်တစ်လ ဖြစ်သည်။ စာရင်းကာလအတွင်း အမှန်တကယ် မရရှိသေးသော်လည်း ဖြစ်ထွန်းပေါ်ပေါက်ရန်ရှိသော ဝင်ငွေအားလုံးကို ထိုစာရင်းကာလ အတွင်း ရေးသွင်းရမည်။ ၎င်းဝင်ငွေ ရရှိမှုနှင့် စပ်လျဉ်းသော ကုန်ကျစရိတ်အားလုံးကိုလည်း အမှန် တကယ်မပေးချေရသေးစေကာမူ ထိုစာရင်းကာလအတွင်း ထည့်သွင်းရေးဆွဲရမည်။ ကြေညာလွှာကို သုံးလတစ်ကြိမ်တင်သွင်းရမည်ဖြစ်ပြီး ကျသင့်အခွန်ကို လစဉ်လကုန်ဆုံးပြီး(၁၀)ရက်အတွင်း ပေးသွင်း ရမည် ဖြစ်သောကြောင့် စာရင်းများကို တစ်လလျှင်တစ်ကြိမ် စာရင်းချုပ်ရန် ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ပေးဆောင်ပြီးကြောင်း အထောက်အထားများ

- ၁၁။ (က) အထူးကုန်စည်ခွန်အမှတ်တံဆိပ်စွဲကပ်ရန် လိုအပ်သော အထူးကုန်စည်များဖြစ်ပါက ယင်းတို့ကို လက်ဝယ်ထားရှိသူအနေဖြင့် ယင်းကုန်စည်ကို ဝယ်ယူစဉ်က သက်ဆိုင်ရာ အခွန်အမှတ်တံဆိပ် စွဲကပ်ထားပြီး ဖြစ်ရမည်။
- (ခ) အထူးကုန်စည်ခွန်အမှတ်တံဆိပ် စွဲကပ်ရန်မလိုအပ်သော(စွဲကပ်ရန်ခက်ခဲသော) အထူး ကုန်စည်များအတွက် လက်ဝယ်ထားရှိသူအနေဖြင့် ထိုကုန်စည်ကို ဝယ်ယူစဉ်က အထူး ကုန်စည်ခွန် ထည့်သွင်းပေးဆောင်ထားသည့် ပြေစာ တင်ပြနိုင်ရမည် ဖြစ်ပါသည်။

အထူးကုန်စည်များကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခြင်း

၁၂။ အထူးကုန်စည်များကို ပြည်တွင်းသို့တင်သွင်းသူ သို့မဟုတ် ပြည်တွင်း၌ထုတ်လုပ်သူသည် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် အထူးကုန်စည်များကို သတ်မှတ်ထားသည့်အတိုင်း အခွန်အမှတ် တံဆိပ် ကပ်နှိပ်ထားခြင်းမရှိလျှင် သို့မဟုတ် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက ထုတ်ပေးသော ခွင့်ပြုချက် အထောက်အထား တစ်စုံတစ်ရာမရှိလျှင် ခွင့်ပြုဥပစာအတွင်းမှ ယင်းအထူးကုန်စည်များကို ရွှေ့ပြောင်းခြင်း/ပြည်ပသို့တင်ပို့ခြင်း မပြုရပါ။

ပြည်ပသို့ ပြန်လည်တင်ပို့ရန်ရည်ရွယ်ချက်ဖြင့် ယာယီတင်သွင်းထားသည့် အထူးကုန်စည်များ

၁၃။ အကောက်ခွန်ဦးစီးဌာန၏ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်။

ပြန်အမ်းငွေတောင်းခံခြင်း

၁၄။ အမှန်ပေးဆောင်ရမည့်ငွေထက် ပိုမိုပေးဆောင်ထားကြောင်း အခွန်ထမ်းက အထောက်အထား တင်ပြနိုင်လျှင်သော်လည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးက တွေ့ရှိလျှင်သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက တွေ့ရှိလျှင်သော်လည်းကောင်း ယင်းပိုငွေကို ပြန်အမ်းရမည်။ အခွန်ထမ်း သည် ပြန်အမ်းငွေရရန်ရှိကြောင်း အကြောင်းကြားစာရရှိသည့်နေ့မှ တစ်နှစ်အတွင်းသာ ထိုပြန်အမ်းငွေ ကို ထုတ်ပေးရန် (သို့မဟုတ်) ခုနှိမ်ပေးသွင်းခွင့်ပြုရန် (သို့မဟုတ်) ပေးဆောင်ရန်ရှိသည့် အခွန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခွင့်ရှိသည်။

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၁၅။ (က) မည်သူမဆို လုံလောက်သောအကြောင်းအရင်း မရှိဘဲ-

- (၁) သက်ဆိုင်ရာနှစ်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်ပါက **ကျပ် (၅၀) သိန်း**
- (၂) ဈေးကွက်ပေါက်ဈေး သတ်မှတ်ပေးနိုင်ရေးအတွက် ဥပဒေအရ တောင်းခံသည့် သတင်းအချက်အလက်များ သတ်မှတ်ထားသော သို့မဟုတ် ထပ်မံတိုးမြှင့်ပေးထားသောအချိန်အတွင်း တင်သွင်းရန် ပျက်ကွက်ပါက **ကျပ် (၅၀) သိန်း၊**
- (၃) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို ရရှိပိုင်ဆိုင်ထားလျှင် လက်ဝယ်ထားရှိသူက **ယင်းကုန်စည်တန်ဖိုး၏ ၁၀၀%** ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို **ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်သည်။**
- (၄) ပေးဆောင်ရမည့်အခွန်ကို သတ်မှတ်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်လျှင် စည်းကြပ်မှုအရ **ထပ်မံပေးဆောင်ရမည့်အခွန်၏ ၁၀%၊**
- (၅) သုံးလပတ်ကြေညာလွှာကို အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက သက်ဆိုင်ရာ စည်းကြပ်မှုအရ **ထပ်မံပေးဆောင်ရမည့်အခွန်၏ ၁၀%၊**
- (၆) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန်ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက အထူးကုန်စည်ထုတ်လုပ်သူက ယင်းသို့ပျက်ကွက်ခြင်းအတွက် **တွေ့ရှိသည့်အထူးကုန်စည်တန်ဖိုး၏ ၅၀%**

ဒဏ်ငွေ တပ်ရိုက်မည်ဖြစ်ပါသည်။

- (ခ) အခွန်လွတ်ကင်းစေရန် တိမ်းရှောင်ခြင်း သို့မဟုတ် အခွန်လျော့နည်းစေရန် သတင်းအချက်အလက်များကို ထိမ်ချန်ခြင်းပြုခဲ့လျှင် ထိုသို့ တိမ်းရှောင်ထိမ်ချန်ခဲ့ခြင်းကြောင့် ပေးဆောင်ရမည့်အခွန်အပြင် **ပိုမိုကျသင့်သည့် အခွန်၏ (၁)ဆနှင့်ညီမျှသောဒဏ်ငွေ** ကိုပါ ပေးဆောင်ရမည့်အပြင် **တရားစွဲဆိုခြင်းလည်းခံရမည်။** ထိုသို့ တရားစွဲဆိုခံနေရစဉ် ခွင့်ပြုထားသည့်ကာလအတွင်း ထုတ်ဖော်ရန်ပျက်ကွက်လျှင် သို့မဟုတ် တိမ်းရှောင်ထိမ်ချန်ခဲ့သည့် အထူးကုန်စည်ပမာဏနှင့် သက်ဆိုင်သည့်အချက်အလက်များကို လျော့နည်းထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို **(၃) နှစ်ထက်မပိုသော ထောင်ဒဏ်** ဖြစ်စေ၊ **ကျပ် (၁၀) သိန်း ထက်မပိုသော ငွေဒဏ်** ဖြစ်စေ၊ **ဒဏ် (၂) ရပ်လုံး** ဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပါသည်။
- (ဂ) မည်သူမဆို လိမ်လည်လှည့်ဖြားလိုသော ရည်ရွယ်ချက်ဖြင့် အထူးကုန်စည်ထုတ်လုပ်မှု ပမာဏနှင့် သက်ဆိုင်သည့် မမှန်ကန်သောကြေညာလွှာကို တင်ပြလျှင် **ကျသင့်အခွန်၏ (၃) ဆနှင့် ညီမျှသောဒဏ်ငွေ**ကို ပေးဆောင်ရမည့်အပြင် **တရားစွဲဆိုခြင်းလည်း ခံရမည်** ဖြစ်ပါသည်။
- (ဃ) ထိုသို့ တရားစွဲခံရပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို **(၃) နှစ်ထက်မပိုသော ထောင်ဒဏ်** ဖြစ်စေ၊ **ကျပ်သိန်း (၃၀) ထက်မပိုသော ငွေဒဏ်** ဖြစ်စေ၊ **ဒဏ် (၂) ရပ်လုံး** ဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပါသည်။

အယူခံဝင်ခြင်း

၁၆။ အခွန်ထမ်းသည် မြို့နယ်အခွန်ဦးစီးဌာနမှူးက ထုတ်ပေးသည့် မည်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုမဆို မကျေနပ်လျှင် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း အယူခံလွှာတင်သွင်းနိုင်ပါသည်။

ဆုငွေချီးမြှင့်ခြင်း

၁၇။ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိပိုင်ဆိုင်ထားခြင်းအတွက် တပ်ရိုက်သည့် ဒဏ်ငွေအဖြစ် ကောက်ခံရရှိငွေ၏ (၂၀) ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူအားလည်းကောင်း၊ (၃၀) ရာခိုင်နှုန်းကို ရှာဖွေဖမ်းဆီးသည့်အဖွဲ့အားလည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်ပေးမည် ဖြစ်ပါသည်။ သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ဖော်ထုတ်မည်မဟုတ်ပါ။

၁၈။ အသေးစိတ်ထပ်မံသိရှိလိုပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၊ ပြည်တွင်းအခွန် များဦးစီးဌာန (ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၃၀၀၀၉၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(ရန်ကုန်) ဖုန်းနံပါတ် ၀၁-၃၇၈၃၇၂၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(မန္တလေး) ၀၂-၃၀၁၉၂ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန